

Highlights from DVB Debate's Noise Pollution

11/4/2015

"When is Sound becoming Noise?"

"ကားတွေနဲ့ ဆိုင်းတွေပုံတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ.. ထိကားတွေ၊ နောက်တခုက ဘာသာရေးနဲ့ခုတုံးလုပ်ထားတဲ့ ဆူညံသံပြဿနာတွေ။ ကျနော်မြို့ထဲမှာနေတုန်းက ဆူညံသံ စပယ်ရှယ် ခံရတယ်။ အိမ်က မွှာရုံနဲ့ကပ်နေတော့ အသံမစဲပဋ္ဌာန်းပွဲလုပ်တိုင်းလုပ်တိုင်း အိမ်ဝရန်တာမှာ လော်ကြီးလာတပ်ထားတယ်။ ကျနော်တို့မှာ ရူးမတတ်ကို ခံစားရတယ်၊ ဝမ်းဆို့လည်း မနိုင်။"

အတ္တကျော် - စာရေးဆရာ

"အသံချဲ့စက်တွေနဲ့ ပတ်သက်လို့ ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေမှာ ထုတ်ပြန်ထားတဲ့ နည်းဥပဒေဆိုင်တယ်..ပုဒ်မ ၁၈ မှာဆို အသံချဲ့စက်အသုံးပြုခွင့်ဟာ ခွင့်ပြုမိန့်တင်ရတယ်။ စည်းကမ်းချက်တွေနဲ့ညီမှ ခွင့်ပြုမိန့်ရမှာ..ပတ်ဝန်းကျင်ကို ထိခိုက်စေလောက်တဲ့ ကျယ်လောင်မှုမျိုးတွေဖြစ်ခဲ့ရင် ခွင့်ပြုမိန့်မပေးဘဲ နေလို့ရတယ်။"

ဒေါက်တာအေးမင်း - ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်

"အသံဖိအား level က နေ့ဘက်ဆို ၅၅ ဒက်ဆီဘယ်လ်အောက်ဆို ပြဿနာမရှိဘူး၊ လူကို မထိခိုက်ဘူး။ ဒါပေမယ့် ၇၀ ဒက်ဆီဘယ်လ်ကျော်ရင်တော့ ဒါပြဿနာရှိသွားပြီ။ ဒီအသံလောက်ဆို လူက ခံနိုင်ရည်မရှိတော့ဘူး။ ဒီတော့ ကိုယ်မလိုချင်တဲ့ အသံတခုကို ထပ်ကာထပ်ကာကြားနေရရင် ဆူညံသံဖြစ်ပြီ။ လူတယောက်ဟာ ဆူညံသံကို ၉၀ ဒက်ဆီဘယ်လ် လောက်ကို ၁ နာရီလောက်ထိပဲ ခံနိုင်တယ်"

ဒေါက်တာ အောင်လေးတင် - မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

"ဆူညံသံတွေ နေ့စဉ်နဲ့အမျှ ဥပမာ မီးအားပေးစက်အသံတွေ နေ့စဉ်ကြားလာရတယ်..ကြားရတာကလဲ အချိန်အတိုင်းအတာတခုအထိ ကျော်လွန်လာရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာတတ်တယ်။ စိုးရိမ်စိတ်ပေါ်တာ၊ ကြာကြာကြားရတော့ စိတ်ညစ်တာ၊ စိတ်ဖိစီးလာတာတွေ ဖြစ်လာတယ်"

ဒေါက်တာ စိုးမင်း - စိတ်ရောဂါကုဆရာဝန်

"ဆူညံသံကျယ်လောင်လွန်းမှုကို ဥပဒေတခုနဲ့ လွှတ်တော်ကထုတ်ပြန်ပြီး ကာကွယ်စောင့်ရှောက်ပေးစေချင်တယ်"

ဦးမြင့်ဆွေ - ပြည်ထောင်စုဒီမိုကရေစီပါတီ

“တခြားနိုင်ငံတွေမှာဆို အသံချဲ့စက်၊လော်ကြီးကို မသုံးတော့ဘူး။ sound box လေးတွေပဲ သုံးတော့တယ်။ sound box သံဆို လော် ထက်စာရင် နားမခံသာမယ်ထင်ပါတယ်။ ဒီတော့ လော်သုံးခွင့်ကို ပိတ်လိုက်မယ်၊ ကန့်သတ်မယ်ဆို နားမခံသာတဲ့ ကိစ္စတွေ အဆင်ပြေမယ်ထင်တယ်. အလှူခံတာဖြစ်ဖြစ်၊ ပဋ္ဌာန်းပွဲဖြစ်ဖြစ်။”

ညလည်မိုး - ကဗျာဆရာ
